

မာတိကာ

	စာရေးသူရဲ့ အမှာစကား	၇
၁။	Letter-1 မိမိဘာလိုချင်လဲဆိုတာကို သိရှိလေ ဘဝက ရိုးရှင်းလွယ်ကူလေပါပဲ	၉
၂။	Letter-2 တန်ဖိုးအရှိဆုံးရင်းနှီးမြုပ်နှံမှု	၁၅
၃။	Letter-3 တစ်ကိုယ်ရေအမှတ်တံဆိပ် (Personal Branding) ကို တည်ဆောက်ခြင်း	၂၃
၄။	Letter-4 ကြားကာလမှာ စိတ်ရှည်ဖို့လိုတယ်	၂၇
၅။	Letter-5 လက်လျှော့လိုက်ချင်စိတ်ဖြစ်လာရင် ဒီစာကို ဖတ်ကြည့်ပါ	၃၀
၆။	Letter-6 တစ်လှမ်းချင်းစီလှမ်းနေခြင်းရဲ့ စွမ်းအား	၃၄
၇။	Letter-7 ကြိုးစားတိုင်းမအောင်မြင်လို့ စိတ်ဓာတ်ကျနေရင် ဒီစာကို ဖတ်ကြည့်ပါ	၃၉
၈။	Letter-8 အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်	၄၄

၉။	Letter-9 ပြင်းပြတဲ့စိတ်ဆန္ဒရဲ့စွမ်းအား	၄၈
၁၀။	Letter-10 ထိုးဖောက်ကျော်လွှားမှု (Breakthrough) ကို ဖန်တီးဖို့ အဆင့် (၃) ဆင့်	၅၁
၁၁။	Letter-11 ဘရစ်လီက ကြောက်ရတဲ့သူ	၅၆
၁၂။	Letter-12 မိမိရဲ့စိတ်ကူးအိပ်မက်ကို အခြားသူတွေကို အလွယ်တကူမပြောလိုက်ပါနဲ့	၅၉
၁၃။	Letter-13 ကျန်းသွားတာထက် ပိုကြောက်ဖို့ကောင်းတဲ့ အရာ	၆၃
၁၄။	Letter-14 သင့်ရဲ့အာရုံစိုက်မှုကို ရွေးချယ်ပါ	၆၈
၁၅။	Letter-15 အန္တရာယ်ရှိတဲ့ ပျော်ရွှင်မှု	၇၁
၁၆။	Letter-16 အားသာချက်အပေါ်မှာ အားပိုဖြည့်ပေးပါ	၇၇
၁၇။	Letter-17 ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးငှက်	၈၆
၁၈။	Letter-18 အများအကျိုးဆောင် ကိုယ့်အကျိုးအောင်	၉၁
၁၉။	Letter-19 မိမိသုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ကုန်ဆုံးသွားနေမယ့်အရာ	၁၀၀
၂၀။	Letter-20 အမြဲဒီအတိုင်းဖြစ်နေမှာ မဟုတ်ဘူး	၁၀၃

စာရေးသူအကြောင်းစိတ်ဆက်



သတိပေးချက်

ဤစာအုပ်သည် မူပိုင်ခွင့်ပိုင်ရှင်ရှိသော စာအုပ်ဖြစ်ပါသည်။
မူပိုင်ခွင့်ပိုင်ရှင်ထံမှ ခွင့်ပြုချက်ရယူပြီးမှသာ တစ်ဆင့်ဖော်ပြရန်
အသိပေးအပ်ပါသည်။
(စာအုပ်အညွှန်းရေးသားရန်အတွက် ခွင့်ပြုချက်တောင်းရန် မလိုပါ။)